

အိန္ဒိယနိုင်ငံရှိ The Reserve Bank of India မှ ရူပီး (၅၀၀) တန်နှင့် ရူပီး (၁၀၀၀) တန်များနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့်အချက်များအား ထုတ်ပြန်ကြေညာခဲ့ခြင်း

တရားမဝင်ငွေကြေးများအဖြစ် ကြေညာခဲ့သော ရူပီး (၅၀၀) တန်နှင့် (၁၀၀၀) တန်များနှင့် ပတ်သက်၍ လိုက်နာရန် အချက်များအား အိန္ဒိယနိုင်ငံ၊ The Reserve Bank of India (RBI) မှ အောက်ပါအတိုင်း ထုတ်ပြန်ခဲ့ပါသည်။

- (၁) လက်ရှိအသုံးပြုလျက်ရှိသော ရူပီး (၅၀၀) တန်နှင့် (၁၀၀၀) တန်များအား (၉-၁၁-၂၀၁၆) ရက်နေ့မှစတင်၍ တရားမဝင် ငွေကြေးများအဖြစ် သတ်မှတ်လိုက်သည်။
- (၂) (၁၀-၁၁-၂၀၁၆) ရက်နေ့မှ စတင်၍ ရူပီး (၅၀၀) နှင့် ရူပီး (၂၀၀၀) တန် ပုံစံသစ်များအား စတင်ဖြန့်ဝေသွားမည်ဖြစ်သည်။
- (၃) ATM စက်များမှ ငွေထုတ်ယူခြင်းကို (၉-၁၁-၂၀၁၆) ရက်နေ့မှ စတင်ရပ်ဆိုင်းထားမည် ဖြစ်ပြီး အချို့နေရာများတွင် (၁၀-၁၁-၂၀၁၆) ရက်နေ့မှစတင်၍ ရပ်ဆိုင်းသွားမည်ဖြစ်သည်။
- (၄) တရားမဝင်ငွေကြေးအဖြစ်သတ်မှတ်ပြီးဖြစ်သော ရူပီး (၅၀၀) တန်များနှင့် (၁၀၀၀) တန် အဟောင်းများအား (၁၀-၁၁-၂၀၁၆) ရက်နေ့မှ (၃၀-၁၂-၂၀၁၆) ရက်နေ့အထိ သက်ဆိုင်ရာ ဘဏ်များတွင် ဖွင့်လှစ်ထားသော ငွေစာရင်းများသို့ ပြန်လည်ပေးသွင်းနိုင်သည်။
- (၅) လက်ခံနိုင်သော အကြောင်းပြချက်အချို့ကြောင့် နောက်ဆုံးလဲလှယ်ရန် သတ်မှတ်ထားသော (၃၀-၁၂-၂၀၁၆) ရက်နေ့အထိ လဲလှယ်နိုင်ခြင်းမရှိခဲ့သည့် ငွေကြေးကိုဆောင်သူများအနေဖြင့် ၎င်းတို့၏ ID ကတ်ပြားများ အားပြသ၍ (၃၁-၃-၂၀၁၇) ရက်နေ့အထိ လဲလှယ်နိုင်သည်။
- (၆) ရူပီး (၅၀၀) တန်နှင့် ရူပီး (၁၀၀၀) တန်များအဟောင်းများအား တန်ဖိုးမဲ့ ငွေစက္ကူများအဖြစ် သတ်မှတ်သည်။
- (၇) ဘဏ်များအားလုံးကို (၉-၁၁-၂၀၁၆) ရက်နေ့တွင် ပိတ်ထားမည်ဖြစ်သည်။
- (၈) စာတိုက်များအားလုံးကိုလည်း (၉-၁၁-၂၀၁၆) ရက်နေ့တွင် ပိတ်ထားမည်။
- (၉) ငွေစက္ကူအသုံးပြုခြင်းမရှိသော ငွေကြေးအသုံးပြုမှု (ဥပမာ - Credit Card၊ Debit Card၊ Cheque၊ DD Form) များနှင့်အသုံးပြုမှုကို ယခုကြေညာချက်အရ သက်ရောက်မှုမရှိပါ။

(၁၀) အစိုးရဆေးရုံများတွင် ငွေကြေးအသုံးပြုရန် လိုအပ်သူများအတွက်မူ (၁၁-၁၁-၂၀၁၆) ရက်နေ့၊ ည (၁၂:၀၀) နာရီအထိ ရှုပီ (၅၀၀) နှင့် (၁၀၀၀) တန်များအသုံးပြုမှုကို ခွင့်ပြုပေးမည်ဖြစ်သည်။

(၁၁) အချို့သော ကျန်းမာရေးဆိုင်ရာ အသုံးပြုမှုများအတွက်မူ ကင်းလွတ်ခွင့်ရရှိနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်သည်။

(၁၂) ဘဏ်များမှ (၅၀၀) နှင့် (၁၀၀၀) တန်များအစားထိုး လဲလှယ်၍ ငွေသားထုတ်ယူခြင်းကို တစ်ပတ်လျှင် ရှုပီ (၂၀၀၀၀) အထိ ခွင့်ပြုသည်။

(အလွတ်သဘောဘာသာပြန်ဆိုချက်)

Here What You Can Do With Old Rs 500, Rs 1000 Currency Notes:-

1. Currency notes of Rs 500 and Rs 1000 denominations will not be legal beginning November 9
2. New notes of Rs 500 and Rs 2,000 would be released and circulated from November 10
3. ATMs will not work on November 9, and at some places on November 10 as well
4. People can deposit notes of Rs 1000 and Rs 500 in their banks from November 10 till December 30, 2016
5. Those unable to deposit Rs 1000, Rs 500 notes by December 30 for some reason, can change them till March 31, 2017 by furnishing ID proof
6. Currency notes of Rs 1000 and Rs 500 will be just paper with no value
7. Banks will remain closed on 9th November
8. All banks and post offices will remain shut tomorrow
9. Cashless fund transfer won't be affected by this
10. Respite for people for the initial 72 hours, Govt hospitals will accept old Rs 500 and 1000 notes till 11 November midnight
11. Some medical facilities will be exempted from this for the time being
12. Rs 20,000 weekly cap on exchange of Rs 500 & Rs 1,000 notes